

- လာမှာကိုနေပါက ~ ॥ (成)先苦后甜。
- စောင်းစည်း ကဲ <saun' zi:> ①遵守, 守护: လူမျှ၏ခိုက်ထိက္ခာကို ~ ကို ~ ကြရန်များစွာလိုအပ်လေသည်။ 维护民族的尊严是十分必要的。②忠贞 ③克制, 控制: ကိုယ့်တိစိတ်ကို ~ ရ မည်။ 要克制自己。
- စောင်းဆင်း ကဲ <saun' hsain:> 等候, 等待: မိမိအလျဉ်းကို ~ နေကြသည်။ 都在等着轮到自己。
- စောင်းထိန်း ကဲ <saun' htein:> 维护, 守护, 保护, 照管, 遵守: စုံကမ်းများတို့ ~ ထိုက်နာရမည်။ 要遵守纪律。
- စောင်းဖန် ကဲ <saun' phan> 维护, 守护, 保护, 照管, 遵守:
- စောင်းမ ကဲ <saun' ma:> (罕)维护, 守护, 照顾, 遵守: ~ အုပ်ထိန်းသူ 监护人
- စောင်းမြှေ့သူ ကဲ <saun' hmyaw> 期望, 欺待, 等待, 等候: အဆင့်အရေးကို ~ ရှုနေကြသည်။ 等待时机。
- စောင်းရောက် ကဲ <saun' shaut> 看守, 维护, 照顾: တရားဥပဒေများကို ~ ပါမည်။ 要维护法律。/ သက်ကြေးစွဲယူထိများကို ~ သည်။ 照顾老年人。
- စောင်းလင့် ကဲ <saun' lin:> 等待, 等候: အချင်သည်လုကို ~ ရှိပို့ရှိ။ 时间是不会等人的。/ မူမီးသည်လင့်စင်ပေါ်ကနေ၍ သားကောင်များကို ~ နေသည်။ 猎人在瞭望台上守候着猎物。
- စောင်းသီ ကဲ <saun' thi:> ①知晓(恩典): ကျော်းသွားဘုရား ~ သည်။ 感恩戴德。②维护, 遵守: စဉ်ကမ်းကို ~ သည်။ 遵守纪律。
- စောင်းသီး ကဲ <saun' thon:> 遵守(戒规): ဥပုသံ ~ သည်။ 守斋。/ သီတင်း ~ သည်။ 持戒。
- စောင်း I နဲ့ <saun> 毯子, 被子 II ကဲ <saun> ①(古)结交, 结成伙伴: အဖော် ~ သည်။ 结为同伴。②贮备, 多准备些: ဂိုဏ်ပိုဝင်ရှု ~ ထားသည်။ 多买两斤准备着。③伺机争斗: ကြက်နှစ်ကော်ခွဲပိုင် ~ နေကြသည်။ 两只鸡在伺机进攻。III မဲ <saun> 份, 张, 篇: စာတ ~ 一封信 / လက်မှတ် ~ 一张票 / သတင်းစာတ ~ 一份报纸 / စာမျက် ~ 一篇稿子 / စာနယ်စင်းတို့ ~ ဧရ 报刊的发行量
- စောင်းချော်: နဲ့ <zaun gyan:> 【植】沙针 Osiris Arborea 又名 ဝင်(:) ကြေ(:), စောင်(:)ချော်, စောင်(:)ကြမ်း, စောင်(:)ချေး:
- စောင်းချော်: နဲ့ <zaun gyan:> 陶罐碎片: ဗုံးတောင်းနှစ်လို့ ~ ငော်။ (成)葫芦下沉, 瓦片浮起。(喻)事物反常。
- စောင်းပုံးက် နဲ့ <saun p-khet> 吊床
- စောင်းပျော် ကဲ <saun pyat> (古)照顾, 关照
- စောင်း I ကဲ <saun ma:> 援助, 资助, 周济, 照顾, 保佑: မကျိုးမာသူကို ~ ကြလေသည်။ 照顾有病的人。/ ဘူတော်ကောင်း ~ ॥ (成)好人受神保佑。II နဲ့ <saun ma:> (古)【律】父母给(子女)做本钱的资产
- စောင်းမာန် နဲ့ <saun man> 自负, 自高自大, 自矜, 骄矜: ~ ကြီးသာကိုလူအများကမူန်း၏။ 大家都讨厌自高自大的人。
- စောင်းရှစ် ကဲ <saun yit> (古)侵犯, 冒犯, 得罪
- စောင်းရန်း/စောင်းရှုန်း နဲ့ <saun yan:> 篱笆, 蕃篱: ~ တိုင် 篱笆柱
- စောင်းရန်းလူလင် နဲ့ <saun yan: lu' lin> (古)(雅)粪
- စောင်း I နဲ့ ①<saun> 缅甸弯琴: ပိုးသာကုန်၊ မောင်ပုံ ~ မတတ်။ (成)白费丝弦而学不会弯琴。喻, 徒费功夫, 一事无成。/ ~ တိုးသည်။ 弹奏弯琴。②<zaun> 马厩: မြို့ ~ 马厩 ③<zaun> 侧面: အရွှေခြောက် ~ ကအိမ်တအိမ် 东北角上的一家 / လက်ဝါး ~ 手掌边 ④<zaun> 棱角: တိုင် ~ 柱子的棱角 ⑤<saun> 【植】一种丹宁树 Carallia lucida (a species of tannin tree) II ကဲ <saun> ①偏斜, 歪斜, 倾斜, 斜: ငါတော်ဘော် ~ သွားပြီ၊ ပြန်ဗောက်းမယ်။ 太阳早已偏西了, 该回去了。/ လေ ~ နေတယ်၊ ဒီဘက်လာ့။ 船倾斜一边, 到这边来。/ ပက်လက်အပို့သလား၊ ညာဘက် ~ အိပ်သလား။ 是仰着睡, 还是侧身向右睡? / မျက်စိ ~ သည်။ 眼斜。/ လက်ရေး ~ သည်။ 字写得歪斜。②暗讽: ~ ရှုပြောသည်။ 指桑骂槐, 含沙射影。
- စောင်းကောက် နဲ့ <saun: gaut> 缅甸弯琴
- 
- စောင်းကောက်
- ①ညောင်ရှုံးက် ②လက်ရုံး ③ဖွဲ့ကိုး ④ပါးပျွဲး ⑤စောင်းအိုး ⑥ပလား ⑦မျောက်ပေါင်း ⑧ခေါင်တဲ့ (မှင်းဦး) ⑨နှစ်သမီးပေါ်၏ ⑩စောင်းတိုး (ညီ.)
- စောင်းကန်း ကဲ <saun: gan:> 歪歪扭扭地, 歪斜地
- စောင်းဂျိုံး နဲ့ <saun: gyo:> 弯琴琴弦
- စောင်းချိုံးချိုံး ကဲ <saun: khyet> 指桑骂槐, 暗讽: ပြောစွာရှုယ်တဲ့တိုးပြော့၊ ~ ပြောစွာမျှမြော့နဲ့။ 有话直说, 别指桑骂槐。
- စောင်းခွေ့ ကဲ <saun: khwei> 蜷缩(着身子): ပြိုပြိုမြတ်စွာ ~ နေလိုက်သည်။ 一声不响地蜷缩着身子。
- စောင်းခွေ့ နဲ့ <saun: gwet> = စောင်းအိုး